

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ

(၁၉၈၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ)

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၅]

ရန်ကုန်မြို့၊ ၁၃၄၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်

(၁၉၈၆ ခုနှစ်၊ မတ်လ ၂၁ ရက်)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေငြာသည်။

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့် စတင်အာဏာတည်သည့် နေ့ရက်

၁။ (က) ဤဥပဒေကို ၁၉၈၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ ဟုခေါ်တွင်စေရမည်၊

(ခ) ပုဒ်မ ၅ မှ ၁၀ အထိတွင် ပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့် သက်ဆိုင်သည့်ဝင်ငွေခွန်စည်းကြပ်ခြင်း ပြုလုပ်ရမည် ဖြစ်သောဝင်ငွေ စတင်ရရှိ ဖြစ်ထွန်းပေါ်ပေါက်သည့် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်သည်ဟု မှတ်ယူရမည်၊

(ဂ) ဤဥပဒေပါကျန်ပုဒ်မများသည် ၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၁၉၈၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှ စတင်အာဏာတည်ရမည်။

အပိုင်း ၂

ဘဏ္ဍာ ရန်ပုံငွေ

ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေ

၂။ (က) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်၊

(ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

အပိုင်း ၃

နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- ၃။ (က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၂)၊ (၃)၊ (၄) နှင့် (၅) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲ ခြင်းပြုရမည်။
- (ခ) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် ပုဒ်မခွဲ(က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက် အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်း ကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။
- (ဃ) ဇယား(၂) နှင့် (၄)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပ အကူအညီရငွေနှင့် အခန်း (၄)အရ ချေးယူရငွေတို့သည် လျာထားသည်ထက် ပိုမိုရရှိလျှင် ထိုသို့ ပိုမိုရရှိသော ပြည်ပအကူအညီရငွေ၊ ချေးယူရငွေတို့ဖြင့် ကျခံရမည့် လုပ်ငန်း အသုံးစရိတ်များကို ဇယား (၃)နှင့် (၅) တို့တွင် ဖော်ပြခွင့်ပြု ထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ဝန်ကြီးအဖွဲ့က စိစစ်သုံးသပ်၍ ခွင့်ပြုနိုင်သည်။ သို့ရာတွင် ထိုသို့ ပြည်ပမှ အကူအညီရငွေ၊ ချေးယူရငွေများကြောင့် နိုင်ငံတော်၏ဘဏ္ဍာမှ ကျပ်ငွေဖြင့် ကျခံသုံးစွဲရမည့် အသုံးစရိတ်များကိုမူ ဇယား (၃) နှင့် (၅) တို့တွင် ဖော်ပြခွင့်ပြုထားသောရန်ပုံငွေမှ ကျခံသုံးစွဲရမည်။ ဇယား (၃) နှင့် (၅) တို့တွင် ဖော်ပြထားသောငွေဖြင့် မလုံလောက်ပါက ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။
- ၄။ (က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
- (ခ) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်း သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ (ဃ)အရ ဝန်ကြီး အဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
- (ဂ) ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၃ ပုဒ်မခွဲ (ဃ) အရ ပိုမို သုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ် ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၂)

ဝင်ငွေခွန်

၅။ ဤအခန်းပါ ဝင်ငွေခွန်နှုန်းများနှင့် ပြဋ္ဌာန်းချက်များသည် ၁၉၈၆-၈၇ ခု စည်းကြပ်နှစ်အတွက်မှစ၍ အကျိုးသက်ရောက်စေရမည်။

၆။ ဝင်ငွေခွန်ကို ဤဥပဒေ၏ ဇယား(၁)တွင် ဖော်ပြထားသည့် နှုန်းများဖြင့် စည်းကြပ်ရမည်။

၇။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ အခြေခံသက်သာခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစား တစ်ခုစီ၏ နှစ် ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် ကုမ္ပဏီဖြစ်လျှင် ယင်းအခြေခံ သက်သာခွင့်ကို ခံစားခွင့်မရှိစေရ။ ထို့ပြင် တနှစ်အတွက် အခြေခံသက်သာခွင့်ပြုငွေ စုစုပေါင်းသည် ငွေကျပ် ခြောက် ထောင်ထက်မပိုစေရ။

၈။ (က) ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ ပုဂ္ဂိုလ်စု မဟုတ်သောအခွန်ထမ်းတစ်ဦး၏ ဇနီးအတွက် သက်သာ ခွင့်ပြုငွေမှာ ကျပ် နှစ်ထောင်ဖြစ်ရမည်။

(ခ) ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ ပုဂ္ဂိုလ်စု မဟုတ်သောအခွန်ထမ်း၏သားသမီးများအတွက် သက်သာ ခွင့်ပြုငွေမှာ အောက်ပါအတိုင်း ဖြစ်ရမည်-

(၁) အသက်ငါးနှစ် မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် လေးရာစီ၊

(၂) အသက်ငါးနှစ်ကျော်၍ ဆယ်နှစ်မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် ငါးရာစီ၊

(၃) အသက် ဆယ်နှစ်ကျော်၍ တစ်ဆယ့်ငါးနှစ်မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် ခြောက်ရာစီ၊

(၄) အသက် တစ်ဆယ့်ငါးနှစ်ကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် ရှစ်ရာစီ။

၉။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ခ)အရ အခြား သက်သာခွင့်များနှင့် စပ်လျဉ်း၍ သက်သာခွင့်ပြုငွေ မှာ သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အမှန်ပေးသွင်းသည့် ငွေအားလုံးဖြစ်ရမည်။

၁၀။ ဤအခန်းနှင့် ဤဥပဒေ၏ဇယား(၁)ပါ စကားရပ်များ၏ အဓိပ္ပာယ်သည် ဝင်ငွေခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၃)

သီးသန့်ရန်ပုံငွေ

၁၁။ (က) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ဇယား(၅) စာတိုင် ၁၂ တွင် ဖော်ပြထားသော သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အောက်ပါစည်းကမ်းချက်များနှင့် အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်-

(၁) ကြိုတင် မမျှော်မှန်းနိုင်သော အသုံးစရိတ် ဖြစ်ခြင်း၊

(၂) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် ကိစ္စဖြစ်ခြင်း၊

(၃) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်း ကျခံရန်အတွက် ရန်ပုံငွေမရှိခြင်း၊

(ခ) သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဝန်ကြီးအဖွဲ့၏ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။

(ဂ) ဝန်ကြီးအဖွဲ့သည် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုး အကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၄)

ငွေချေးယူခြင်း

၁၂။ (က) ဝန်ကြီးအဖွဲ့သည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များ အတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ သုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ နိုင်ငံတော်က တာဝန်ယူသည့် ငွေချေးစာချုပ် များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင် သည့် အတိုးနှုန်းများသတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။

(ခ) ဝန်ကြီးအဖွဲ့သည် ချေးယူရရှိသည့်ငွေကို နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များသို့ သင့်လျော်သော စည်းကမ်းချက်များ သတ်မှတ်၍ ပြန်လည်ထုတ်ချေးနိုင်သည်။

၁၃။ ယခင် ဘဏ္ဍာရေးနှစ်အတွင်းက လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ် အသစ်များဖြင့် လဲလှယ်နိုင်သည်။

၁၄။ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များသည် စီမံကိန်းပါ လုပ်ငန်းစီမံချက်များအတွက် ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ပမှ ငွေချေးယူနိုင်သည်။

၁၅။ (က) ဝန်ကြီးအဖွဲ့သည် ဤအခန်း(၄)ပါ ကိစ္စရပ်များအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင် ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအား လိုအပ်သော သတ်မှတ်ချက်များနှင့်အညီ လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

(ခ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် ဤအခန်း(၄)အရ ငွေချေးယူသော ကိစ္စများ အတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။

၁၆။ ၁၉၈၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၈၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေး နှစ်အတွင်း ဤအခန်း(၄)အရ ငွေချေးစာချုပ်ချုပ်ဆိုပြီးနောက် အမှန်တကယ်ချေးယူလက်ခံရရှိသည့် ငွေစုစုပေါင်းသည် ကျပ် လေးရာကုဋေ ပမာဏထက် မပိုစေရ။

ဇယား(၁)

ဝင်ငွေခွန်နှုန်းများ

ပုဂ္ဂလိကကဏ္ဍ

၁။ (က) လစာခေါင်းစဉ်မှ ဝင်ငွေအတွက်-

ကျပ်		ကျပ်			
၁ မှ		၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁ မှ		၁၀၀၀၀	ထိ	၇	ရာခိုင်နှုန်း
၁၀၀၀၁ မှ		၁၅၀၀၀	ထိ	၁၀	ရာခိုင်နှုန်း
၁၅၀၀၁ မှ		၂၀၀၀၀	ထိ	၁၅	ရာခိုင်နှုန်း
၂၀၀၀၁ မှ		၃၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၃၀၀၀၁ မှ		၄၀၀၀၀	ထိ	၂၅	ရာခိုင်နှုန်း
၄၀၀၀၁	နှင့်အထက်			၃၀	ရာခိုင်နှုန်း

(ခ) အတတ်ပညာ တစ်ရပ်ရပ်သည် တာရှည် တသမတ်တည်း အကျိုးဖြစ်ထွန်းနိုင်ခြင်းမရှိဟု စီမံကိန်း

နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက သတ်မှတ်လျှင် ထိုအတတ်ပညာလုပ်ငန်းမှ ဝင်ငွေ၊ ဥပမာ-နုပျိုစဉ် သာ
ဝင်ငွေကောင်းသည့် အနုပညာရှင်များ၏ ဝင်ငွေအတွက်-

ကျပ်		ကျပ်			
၁ မှ		၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁ မှ		၁၀၀၀၀	ထိ	၁၀	ရာခိုင်နှုန်း
၁၀၀၀၁ မှ		၁၅၀၀၀	ထိ	၁၅	ရာခိုင်နှုန်း
၁၅၀၀၁ မှ		၂၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၂၀၀၀၁ မှ		၃၀၀၀၀	ထိ	၂၅	ရာခိုင်နှုန်း
၃၀၀၀၁ မှ		၄၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၄၀၀၀၁	နှင့်အထက်			၃၅	ရာခိုင်နှုန်း

(ဂ) တာရှည် တသမတ်တည်း အကျိုးဖြစ်ထွန်းနိုင်ခြင်းမရှိဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက သတ်မှတ်သည့် အတတ်ပညာလုပ်ငန်းမှအပ ကျန်အတတ်ပညာလုပ်ငန်းမှဝင်ငွေ၊ ဥပမာ- သမန်ရှည်ကြာသမျှ ဝင်ငွေကောင်းသည့် အတတ်ပညာရှင်များ၏ ဝင်ငွေအတွက်-

ကျပ်		ကျပ်			
၁ မှ		၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁ မှ		၁၀၀၀၀	ထိ	၁၀	ရာခိုင်နှုန်း
၁၀၀၀၁ မှ		၁၅၀၀၀	ထိ	၁၅	ရာခိုင်နှုန်း
၁၅၀၀၁ မှ		၂၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၂၀၀၀၁ မှ		၃၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၃၀၀၀၁ မှ		၄၀၀၀၀	ထိ	၃၅	ရာခိုင်နှုန်း
၄၀၀၀၁	နှင့်အထက်			၄၀	ရာခိုင်နှုန်း

(ဃ) စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့် ဝင်ငွေရလမ်း မဖော်ပြသည့် ဝင်ငွေခေါင်းစဉ်တို့မှ ဝင်ငွေအတွက်-

ကျပ်		ကျပ်			
၁ မှ		၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁ မှ		၁၀၀၀၀	ထိ	၁၂	ရာခိုင်နှုန်း
၁၀၀၀၁ မှ		၁၅၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၁၅၀၀၁ မှ		၂၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၂၀၀၀၁ မှ		၃၀၀၀၀	ထိ	၄၀	ရာခိုင်နှုန်း
၃၀၀၀၁	နှင့်အထက်			၅၀	ရာခိုင်နှုန်း

၂။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီအခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ၁၀ ရာခိုင်နှုန်း။

၃။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ပြည်ပနေနိုင်ငံသား၏ ပြည်ပစုစုပေါင်းဝင်ငွေ အပေါ် ၁၀ ရာခိုင်နှုန်း။

၄။ နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံတော်၏ သို့မဟုတ် နိုင်ငံတော်က ကမကထပြုသော စီမံကိန်း၊ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ရပ်ရပ်၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ပါဝင် ဆောင်ရွက်လျှင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ထိုသူ ရရှိသော စုစုပေါင်းဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်း။

၅။ နိုင်ငံခြားတွင် ဖွဲ့စည်းထားသော ပုဂ္ဂိုလ်စုတစ်ခုသည် နိုင်ငံတော်၏ သို့မဟုတ် နိုင်ငံတော်က ကမ ကထပြုသော စီမံကိန်း၊ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ရပ်ရပ်၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ပါဝင်ဆောင်ရွက်လျှင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ထိုပုဂ္ဂိုလ်စုရရှိသော စုစုပေါင်းဝင်ငွေအပေါ် ၄၀ ရာခိုင်နှုန်း။

ဇယား(၁)။ ။အဆုံး

၆။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ပြည်ပနေနိုင်ငံခြားသားတစ်ဦး၏ စုစုပေါင်း ဝင်ငွေအပေါ် ၆၀ ရာခိုင်နှုန်း။

သို့သော် အထက်အပိုဒ်များပါ နှုန်းများအနက် သက်ဆိုင်သည့်နှုန်း သို့မဟုတ် နှုန်းများဖြင့် ဝင်ငွေခွန် တွက်၍ ထိုသို့ တွက်ယူရရှိသော ဝင်ငွေခွန်သည် ယင်း ၆၀ ရာခိုင်နှုန်းဖြင့် တွက်၍ ရသည်ထက်များလျှင် များရာဝင်ငွေခွန်ကို ပေးဆောင်ရမည်။

သမဝါယမကဏ္ဍ

၁။ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းထားသည့် သမဝါ ယမအသင်း၊ ယင်းအသင်းစုနှင့် စုပေါင်းလယ်ယာအဖွဲ့များ၏ ဝင်ငွေအတွက်-

ကျပ်		ကျပ်			
၁ မှ		၅၀၀၀	ထိ	၂	ရာခိုင်နှုန်း
၅၀၀၁ မှ		၁၀၀၀၀	ထိ	၄	ရာခိုင်နှုန်း
၁၀၀၀၁ မှ		၁၅၀၀၀	ထိ	၅	ရာခိုင်နှုန်း
၁၅၀၀၁ မှ		၂၀၀၀၀	ထိ	၇	ရာခိုင်နှုန်း
၂၀၀၀၁ မှ		၃၀၀၀၀	ထိ	၁၃	ရာခိုင်နှုန်း

၃၀၀၀၀	မှ	၄၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၄၀၀၀၀	မှ	၅၀၀၀၀	ထိ	၂၇	ရာခိုင်နှုန်း
၅၀၀၀၀	မှ	၆၀၀၀၀	ထိ	၃၂	ရာခိုင်နှုန်း
၆၀၀၀၀	မှ	၁၀၀၀၀၀	ထိ	၄၅	ရာခိုင်နှုန်း
၁၀၀၀၀၀	မှ အထက်			၅၀	ရာခိုင်နှုန်း

၂။ ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ၁၀ ရာခိုင်နှုန်း။

စည်းကြပ်ထိုက်သော ဝင်ငွေသတ်မှတ်ခြင်း

၁။ ဤဇယား၏ ပုဂ္ဂလိက ကဏ္ဍအပိုဒ် ၁ အပိုဒ်ခွဲ (က) နှင့် သမဝါယမကဏ္ဍတို့အတွက် စုစုပေါင်းဝင်ငွေ ကျပ် ၁၀၀၀၀ (ကျပ်တစ်သောင်းတိတိ)ထက် မပိုလျှင် ဝင်ငွေခွန် မပေးဆောင်ရ။

၂။ ဤဇယား၏ ပုဂ္ဂလိကကဏ္ဍအပိုဒ် ၁ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အတွက် စုစုပေါင်းဝင်ငွေ ကျပ် ၈၀၀၀ (ကျပ်ရှစ်ထောင်တိတိ) ထက် မပိုလျှင် ဝင်ငွေခွန် မပေးဆောင်ရ။

၃။ ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ် သို့မဟုတ် လွှဲ ပြောင်းသည့် တန်ဖိုးသည် ကျပ် ၅၀၀၀၀ (ကျပ်ငါးသောင်းတိတိ) ထက် မပိုလျှင် ဝင်ငွေခွန်မပေးဆောင် ရ။

၄။ အထက်အပိုဒ် ၁၊ ၂ နှင့် ၃ တို့တွင် သတ်မှတ်ထားသည့်ငွေထက် ပိုသော်လည်း ပိုငွေပမာဏ မကြီးမား သည့်ကိစ္စများတွင် ဝင်ငွေခွန်စည်းကြပ်ရာ၌ မျှတမှုရှိ၍ တာဝန်မကြီးလေးစေရန် လိုအပ်မည့် အထူးတွက် ချက်နည်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေငြာနိုင်သည်။

၅။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၈ တို့တွင် မည်သို့ပင်ပါရှိစေကာမူ အထက်ပါ အခွန်များ အပြင် နောက်ထပ် ဝင်ငွေခွန်ပေးဆောင်ခြင်းမပြုစေရ။

အပိုင်း ၄

နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

၁၇။ (က) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များအရ မိမိတို့၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ လုပ်ငန်းများကို စီးပွားရေးဆန်ဆန် မိမိတို့၏ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

- (ခ) ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြထားသောငွေများသည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသော ငွေများဖြစ်သည်။
- (ဂ) နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများအတွက် တာဝန်ခံရမည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၆) နှင့်(၇)တို့တွင် ဖော်ပြထားသည့်ပုဂ္ဂိုလ် ဖြစ်သည်။
- (ဃ) ရှိရင်းစွဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မ ခွဲ (က) ပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ဘဏ္ဍာငွေကို စီမံခန့်ခွဲရာ၌ ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြ ထားသော သက်ဆိုင်ရာ တာဝန်ခံရသည့် ပုဂ္ဂိုလ်၏ အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ကြရမည်။

အခန်း(၂)

နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်များ

- ၁၈။ (က) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအရ လိုအပ်လျှင် ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြထားသောငွေများကို ပြောင်းလဲပေးနိုင်သည်။
- (ခ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး အဖွဲ့အစည်းများအတွက် နိုင်ငံတော်က စိုက်ထားသော ငွေကိုဖြစ်စေ၊ ထုတ်ချေးထားသောငွေကိုဖြစ်စေ၊ ထောက်ပံ့ထားသော ငွေကိုဖြစ်စေ အကျိုးတူရင်းနှီးမြှုပ် နှံမှု မ တည်ငွေအဖြစ် ပြောင်းလဲရန် လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။
 - (ဂ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
 - (ဃ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် စီမံကိန်းရည်မှန်းချက်များနှင့် အညီ စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ကြရာ၌ အခြေပြုနိုင်ရန် ထိုအဖွဲ့အစည်း အသီးသီးအတွက် လုပ်ငန်းကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးကို သတ်မှတ်ပေးနိုင်သည်။
 - (င) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏စီးပွားရေး အဖွဲ့အစည်းများ၏ ကုန်ပစ္စည်းဈေးနှုန်းများနှင့် ဝန် ဆောင်ခနှုန်းထားများကို လိုအပ်သလို သတ်မှတ်ပေးနိုင်သည်။
 - (စ) ဝန်ကြီးအဖွဲ့သည် ထောက်ပံ့ငွေလိုသော နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းအား လိုအပ်သော စည်း ကမ်းချက်များဖြင့် ထောက်ပံ့ငွေထုတ်ပေးနိုင်သည်။
 - (ဆ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများက လုပ်ငန်းလုပ်ကိုင်ရန်ဖြစ်စေ၊ ရင်းနှီး မြှုပ်နှံရန်ဖြစ်စေ လိုအပ်သောငွေများကို ဘဏ်ဥပဒေအရ တည်ထောင်ထားသောဘဏ်များမှ ချေးယူနိုင် ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။

- (ဇ) ပုဒ်မခွဲ(ဆ)ပါ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းဆိုသည့်စကားရပ်တွင် ဘဏ်ဥပဒေအရ တည် ထောင်ထားသော ဘဏ်များမပါဝင်စေရ၊
- (ဈ) ဝန်ကြီးအဖွဲ့သည် ပုဒ်မခွဲ (ဆ)ပါ လုပ်ပိုင်ခွင့်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး အား အပ်နှင်းနိုင်သည်။

အခန်း (၃)

နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ

- ၁၉။ (က) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီ အစဉ်ဖြင့် စီမံခန့်ခွဲရမည်၊
- (ခ) ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြထားသော ငွေများကို နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများက မိမိတို့လုပ်ငန်းအရ ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြောင်းလဲနိုင်သည်၊
- (ဂ) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းအသီးသီးသည် ပုဒ်မ ၁၈ ပုဒ်မခွဲ (ဆ)အရ ချေးယူလိုလျှင် ဝန်ကြီးအဖွဲ့က သတ်မှတ်ပေးသည့် ငွေထက် မကျော်လွန်ဘဲ ချေးယူနိုင်သည်။
- ၂၀။ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၆)နှင့်(၇)တို့တွင် ဖော်ပြထားသောငွေများ ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

အပိုင်း ၅

စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- ၂၁။ (က) စည်ပင်သာယာရေး ကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် စီမံကိန်းရည်မှန်း ချက်များအရ မိမိတို့၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်၊
- (ခ) ဇယား(၈)နှင့်(၉)တို့တွင် ဖော်ပြထားသော ငွေများသည် စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများ ဖြစ်သည်၊
- (ဂ) စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များအတွက် တာဝန်ခံရမည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၈)နှင့်(၉)တို့တွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်ဖြစ်သည်၊
- (ဃ) ရှိရင်းစွဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာ ယာရေးအဖွဲ့များသည် ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ဘဏ္ဍာငွေကို စီမံခန့်ခွဲရာ၌ ဇယား

(၈)နှင့်(၉)တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာတာဝန်ခံရသည့် ပုဂ္ဂိုလ်၏ အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ကြရ မည်။

အခန်း (၂)

စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များနှင့် စပ်လျဉ်း၍ ဝန်ကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်များ

၂၂။ (က) ဝန်ကြီးအဖွဲ့သည် စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းအရ လိုအပ်လျှင် ဇယား(၈)နှင့်(၉)တို့တွင် ဖော်ပြထားသောငွေများကို ပြောင်းလဲပေးနိုင်သည်။

(ခ) ဝန်ကြီးအဖွဲ့သည် ထောက်ပံ့ငွေလိုသော စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာရေး အဖွဲ့အား လိုအပ်သော စည်းကမ်းချက်များဖြင့် ထောက်ပံ့ငွေ ထုတ်ပေးနိုင်သည်။

(ဂ) ဝန်ကြီးအဖွဲ့သည် စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များက လုပ်ငန်း လုပ်ကိုင်ရန်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ လိုအပ်သောငွေများကို ဘဏ်ဥပဒေအရ တည်ထောင်ထား သောဘဏ်များမှ ချေးယူနိုင်ရန် ငွေဗဟဏ်ကို သတ်မှတ်ပေးနိုင်သည်။

(ဃ) ဝန်ကြီးအဖွဲ့သည် ပုဒ်မခွဲ (ဂ)ပါ လုပ်ပိုင်ခွင့်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဝန်ကြီး အား အပ်နှင်းနိုင်သည်။

အခန်း (၃)

စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ

၂၃။ (က) စည်ပင်သာယာရေး ကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဇယား (၈)နှင့် (၉) တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများ ကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် စီမံခန့်ခွဲရမည်။

(ခ) ဇယား(၈)နှင့်(၉)တို့တွင် ဖော်ပြထားသော ငွေများကို စည်ပင်သာယာရေး ကော်မတီများနှင့် စည်ပင် သာယာရေးအဖွဲ့များက မိမိတို့ လုပ်ငန်းအရ ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြောင်းလဲနိုင်သည်။

(ဂ) စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာရေးအဖွဲ့အသီးသီးသည် ပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ)အရ ချေးယူလိုလျှင် ဝန်ကြီးအဖွဲ့က သတ်မှတ်ပေးသည့် ငွေထက်မကျော်လွန်ဘဲ ချေးယူနိုင်သည်။

၂၄။ (က) စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဇယား(၈)နှင့်(၉)တို့ တွင် ဖော်ပြထားသောငွေများ ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင် အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

(ခ) စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

----- Footnote -----

[ပင်ရင်း- ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁၉၈၆ ခုနှစ် ဥပဒေများ နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

----- Attachment -----

- [ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဇယား (၂)
- [ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဇယား (၃)
- [ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ဇယား(၄)
- [ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ဇယား (၅)
- [ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘဏ်စသည့်အဖွဲ့အစည်းများဇယား (၆)
- [ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့်ဘဏ် စသည့်အဖွဲ့အစည်းများဇယား (၇)
- [ပူးတွဲဖော်ပြသော စာရင်း ၇] ၀၇ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ ဇယား (၈)
- [ပူးတွဲဖော်ပြသော စာရင်း ၈] ၀၈ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ ဇယား (၉)